

ဝေဒနကုန္ဒာ န၊ <wei d-net khan da> [巴]【佛】(五蕴之一)的受蕴(指苦、乐、忧、喜等感情)，参见ဝေဒနာငါးပါး条。

ဝေနေ/ဝေနေယျ န၊ <wei nei/wei nei ya'> 【佛】易感化的众生，可超度的众生

ဝေနေယျကြာ န၊ <wei nei ya' kya> = ဝေနေ

ဝေနောက် က၊ <wei naut> 眩暈

ဝေနေည် န၊ <wei ni> = ဝေနေယျ

ဝေပုံ န၊ <wei bon> 份儿，份额

ဝေပုံကျ I န၊ <wei bon gya'> 份儿，份额：ကိုယ့် ~ ကိုယ်ယူပါ။ 拿自己的一份。 II က၊ <wei bon kya'> 按份额(取或交)：~ သလောက်ပိုက်ဆံပေးတယ်။ 交出自己分摊的那份钱。 / ~ သလောက်ယူပါ။ 按分得的份儿拿吧。

III က၊ 按份儿：သူတို့ရှိသမျှရှိကွာတွေကိုကျုပ်တို့ကို ~ ပေးတယ်။ 他们把所有的粮食都分成份给我们。

ဝေပုံချ က၊ <wei bon gya'> 分配，瓜分：~ ပြီးပေးတယ်။ 按份额分配给大家。

ဝေပုံခွဲ က၊ <wei bon khwe:> 分配，分给

ဝေဖာ I န၊ <wei pha> [英 wafer] 维夫饼干，薄脆饼 II က၊ <wei pha> 茂盛，繁茂：အကိုင်းအခက်အရွက်အညွန့် ~ နေကြသည်။ 枝叶茂盛。

ဝေဖြာ က၊ <wei phya> 茂盛，蓬勃，繁盛：အညွန့်တလူလူ ~ နေသောအပင်။ 枝叶繁茂的大树。

ဝေဖန် က၊ <wei ban> 评论，批评：~ ရေးနှင့်ကိုယ့်ကိုယ် ~ ရေး：批评与自我批评 / စာတပုဒ်ကိုသမာသမတ်ကျကျ ~ သင့်သည်။ 对一篇文章应该给予公正的评论。 / ~ စစ်ကြောသည်။ 评审。 / ~ စိတ်ဖြာသည်။ 剖析。 / ~ ပိုင်းခြားသည်။ 判断。 / ~ ရှုတ်ချပွဲ 批判会 ②分配：စားဖွယ်စားရာပါလျှင်ငါတို့ကိုလည်း ~ ဟုပါဆို၏။ 他说：有什么吃的也给我们分一些。

ဝေဖန်တိကပြု က၊ <wei ban di' ga' pyu'> ①批评②主持，料理：ဖခင်မရှိသည့်နောက်တွင်သူကပင်အိမ်မှုကိစ္စများကို ~ သည်။ 父亲去世后，家里的事情都由他来主持料理。 ③分，分配：ဒိပစ္စည်းကိုဘယ်သူတွေကိုများ ~ အုန်းမလို့လဲ။ 这些东西，你又要分给谁呢？

ဝေဖြိုး က၊ <wei phyo:> 茂盛，繁盛，充满，洋溢：အိမ်နိင်င်တော်ကြီးမှာရတနာရှေ့မှိုး ~ ပါစေ။ 祝祖国繁荣昌盛！ / ကျက်သရေ ~ အလှတိုးနေသည်။ 长得更加丰满漂亮了。 / ချစ်ကြည်မှုတွေ ~ နေတယ်။ 充满了友好气氛。

ဝေဖြန့် က၊ <wei phyan'> 散发，分发

ဝေဖြန်း က၊ <wei phyan:> (古)分配

ဝေဘူကျောက် န၊ <wei bu kyaut> 【地】片岩

ဝေမောက် က၊ <wei maut> (罕)洋溢，溢出：မေတ္တာ ~ သည်။ 充满情谊。

ဝေမှောင် က၊ <wei hmaun> (书)昏暗，朦胧，阴晦

ဝေမျှ က၊ <wei hmya'> 分，分发，均分，平分：ခဲတဲ့များဝယ်ပြီး

ကလေးတွေကို ~ ပေးလိုက်၏။ 买了一些铅笔，分给孩子们。

ဝေယူ က၊ <wei yu> 分，分取：လက်မှတ်သုံးစောင်ပဲရတယ်၊မင်းတို့သင့်သလို ~ ကြပေါ့။ 只有三张票，你们瞧着分吧。

ဝေယန် န၊ <wei yan> 天帝居住的宫殿：~ ရှင် 天帝

ဝေယျာဝစ္စ န၊ <wei ya wit sa'> [巴]①杂务，庶务：သားသမီး ~ 儿女女应做的事情 / မိဘ ~ 父母应做的事 ②侍候：အသင်း ~ 会务，队务 / အိမ်မှု ~ 家务事

ဝေရားစိ က၊ <wei ya m-ni'> [巴]躲避，回避：ကျေးဇူးကင်းသူအား ~ ကြဉ်ရှောင်အပ်၏။ 应当孤立那些忘恩负义的人。 / လူစုလူဝေးကို ~ ရှောင်ကွင်းသည်။ 避过了人群。

ဝေရီ က၊ <wei yi> 模糊，朦胧：~ သောမျက်လုံးဖြင့် 以失神的目光…… / ကောင်းကင်တခွင်လုံးဝေဝေရီရီဖြစ်နေသည်။ 整个天空昏昏暗暗。

ဝေရီပုဂ္ဂိုလ် န၊ <wei ri pout go> 敌人

ဝေလင်း န၊ <wei la' nga:> [英· 緬 whale + ငါး] 鲸鱼

ဝေလားဝေး က၊ <wei la wei:> 差得很远：ကမ္ဘာ့ဝံ့ချိန်ကိုမှီရန် ~ နေပါသေးသည်။ 距离世界水平还差得很远。

ဝေလီဝေလင်း န၊ <wei li wei lin:> 天朦朦亮，黎明：~ မိုးသောက်ချိန် 黎明时刻

ဝေလောင် န၊ <wei laun> (罕) 炽热，发烫：သောက ~ သည်။ 心急如火。

ဝေလှိုင် န၊ <wei hlain> 多，量大

ဝေလျှံ န၊ <wei shan> 多，量大：ရက္ခတွေ ~ တဲ့ခေတ်ဟောင်း 灾难深重的旧社会

ဝေဝါး က၊ <wei wa:> 模糊不清：သူ၏ရုပ်ပုံလွှာသည်ကျန်တော့ အာရုံထဲတွင် ~ သွားပြီ။ 他的形象在我的头脑中逐渐模糊了。

ဝေဝန် န၊ <wei wout> [巴] 诡计，计谋，计策：ပရိယာယ် ~ 谋略

ဝေဝန်ညွှတ် န၊ <wei wout nyan> 计谋，诡计

ဝေသာလီ န၊ <wei tha li> ①【佛】【地】“吠舍离”(在恒河之南，古印度国名，在今印度比哈尔邦穆查发浦尔) ②【动】一种鹭 ③【动】一种鹅

ဝေသီ က၊ <weithi> 模糊，朦胧，昏花：အဘိုးအို၏ ~ နေသောမျက်လုံးအစုံသည်အရောင်လက်လာ၏။ 老人昏花的眼睛闪出了光亮。

ဝေသန္တရာ န၊ <wei than d-ya> ①【佛】佛本生故事“威丹德耶”一书的主人公，以乐善好施而闻名 ②(喻)慷慨的人，乐善好施的人：~ လုပ်နေသလား။ 在当“威丹德耶”王子慷慨解囊吗？

ဝေသိန္ဒိပင် န၊ <wei thein ni bin> 【植】七叶树 (horse chestnut)

ဝေထင် န၊ <wei hin> 天空，苍穹，空中：ရန်ကုန်သို့ ~ ခရီးမှ